

မဟာမဲခေါင်ဒေသ - ရေသယံဇာတ စီမံခန့်ခွဲမှုနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ



စီမံခန့်ခွဲမှုအခြေအနေ

မဟာမဲခေါင် ဒေသ - မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံ။

စိတ်ဖတ်အဖွဲ့အစည်း

WWF

နောက်ခံသတင်းအချက်အလက်

မဲခေါင်မြစ်နှင့် ဧရာဝတီမြစ်တို့သည် သက်ဆိုင်ရာ မြစ်ဝှမ်းဒေသများရှိ နေထိုင်သူများ၊ ကူးသန်း ရောင်းဝယ် ရေးနှင့် ဂေဟ စနစ်အသီးသီး တို့အတွက် အသက် သွေးကြော သဖွယ် ဆောင်ရွက် ပေးလျက်ရှိပါသည်။ မြစ်ရေ အရည် အသွေးကျဆင်းမှုနှင့် ရေစီးရေလာ ကောင်းမွန်မှုမရှိခြင်းတို့သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု၊ စားနပ်ရိက္ခာဖူလုံမှု၊ ချမ်းသာသမ္မာ ဒေသတွင်း တည်ငြိမ်မှုနှင့် ရေချို၊ ဇီဝမျိုးစုံ မျိုးကွဲ များ ဆုံးရှုံးမှု အန္တရာယ်တို့ကို ဦးတည်စေလျက်ရှိပါ သည်။ ရေသယံဇာတနှင့်သက်ဆိုင်သောအန္တရာယ်များကို ကာကွယ်ရန်အတွက် ဒေသတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအား WWF ၏ ရေသယံဇာတ ထိန်းသိမ်း စောင့်ရှောက် ရေး စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အပံ့ ပေးကာ ရေရရှိသည့်ရင်းနှီးမြှုပ်နှံမှုများ ရေသယံဇာတ စီမံခန့်ခွဲမှုလုပ်ငန်းများ အား သက်ဆိုင်ရာလုပ်ငန်း ဆောင်ရွက် သူများနှင့် ပူးပေါင်း၍ ဖြည့်တင်မည် ဖြစ်သည်။

စီမံခန့်ခွဲမှုရည်ရွယ်ချက်

အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် အခြားသက်ဆိုင်ရာ Stakeholdersများ၏ ပူးပေါင်းဆောင် ရွက် မှုများမှတစ်ဆင့် ရေရရှိသည့်တံ သော ရေသယံဇာတ စီမံခန့်ခွဲမှုနှင့် ရေအရင်းမြစ် ဆုံးရှုံးမှု အန္တရာယ်မှ ကာကွယ်စီမံမှုများ ကို ဖြည့်တင်ရန်။ ရေသယံဇာတ လိုအပ်ချက်များ၊ အခွင့် အလမ်းများနှင့် ရေရှားပါးမှု၊ ရေထု ညစ်ညမ်းမှုမှ ဖယ်ဝေးလာနိုင်သည့် အန္တရာယ်များအား ကောင်းစွာနားလည် သဘောပေါက်ခြင်းဖြင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ရေသယံဇာတနှင့် စွမ်းအင်သုံးစွဲခြင်း အတွက် ကောင်းမွန်သော စီမံခန့်ခွဲမှု အလေ့အထများအား တိုးတက် ကောင်းမွန်လာစေရန်။

အကျိုးရရှိမည့်သူများ

မဟာမဲခေါင်ဒေသရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ ဒေသခံ များနှင့် အရပ်ဖက် အဖွဲ့အစည်းများ။

စီမံခန့်ခွဲမှုကြေးဝရံ

US\$ 3,621,000 (total)
US\$ 1,810,000 (SDC)

စီမံခန့်ခွဲမှုကာလ

1.11.2019- 31.10.2022

စားဝတ်နေရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ရေအရည်အသွေးကောင်းမွန်မှုနှင့် လူ တိလပ်စွာရင်းနှီးမြှုပ်နှံမှုများဖြစ်သည်။ မရှိမဖြစ် လိုအပ် သည်။ စက်မှုလုပ်ငန်းများမှထွက်ရှိသော ညစ်ညမ်းမှုများသည် လူမှုစီးပွား၊ ဂေဟဗေဒဆိုင်ရာ ဆုံးရှုံးမှုများနှင့် ဧရာဝတီမြစ်ဝှမ်းနှင့် မဲခေါင်မြစ်ဝှမ်းဒေသများတွင် နေထိုင်သည့် သူများအား ထိခိုက်စေနိုင်ပါသည်။ ဤစီမံခန့်ခွဲမှုတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများပါဝင်ပြီး သဘာဝပတ်ဝန်းကျင်အား အလေးထားသော စက်မှုလုပ်ငန်း များဖြစ်ပေါ်လာစေရန်၊ ရေထုညစ်ညမ်းမှုကို လျော့ချရန်၊ ရေလိုလောက်စွာ ရရှိနိုင်ရန်နှင့် ဂေဟစနစ်အား ပြန်လည်ထူထောင် ရန်အတွက် ဒေသတွင်း အခြေအနေနှင့် ကိုက်ညီသော ရေသယံဇာတ စီမံခန့်ခွဲမှုနည်းလမ်းဖြင့် သက်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်သူများနှင့် အတူ ရေသယံဇာတ စီမံခန့်ခွဲမှုများအား ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။

မျှော်မှန်းချက်

ဤ စီမံခန့်ခွဲမှုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုအသိုင်းအဝိုင်း သာတူညီမျှမှု၊ မဟာမဲခေါင်ဒေသ၏ သဘာဝပတ်ဝန်းကျင် ကောင်းမွန်မှုနှင့် မြစ်ဝှမ်းဒေသ သာယာရှင်သန်ရေးနှင့် ထိန်းသိမ်းရေးတို့အား ဖန်တီးခြင်းဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် ရည်ရွယ်သည်။ ပြည့်စုံသော ရေသယံဇာတ စီမံခန့်ခွဲခြင်းနည်းလမ်းဖြင့် အစိမ်းရောင်ကုန်စည်စီးဆင်းမှု၊ ငွေကြေးစီးဆင်းမှုများအား ပြန်လည်ဖြည့်တင်ကာ စီမံခန့်ခွဲမှုများနှင့် ပေါ်လစီများချမှတ်မှုတွင် ပုဂ္ဂလိကလုပ်ငန်းများနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေသူများအား ပါဝင်လာစေရန်ဖြစ်သည်။ ထိုသို့ အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဖက် အဖွဲ့အစည်းများအကြား ညှိ နှိုင်းဆောင်ရွက်မှုတို့အပေါ်အခြေခံခြင်းဖြင့် အဓိကဆုံးဖြတ်ချက် များချမှတ်ရာတွင် ဘက်စုံထောင့်စုံသော စီမံဆောင်ရွက်မှု လုပ်ငန်းစဉ်များ ပါဝင်စေပြီး ရေသယံဇာတကို ထိန်းသိမ်းနိုင်ကာ ရေထုညစ်ညမ်းမှုကိုလည်း လျော့ချစေနိုင်မည်။ ရေရရှိသည့် အဆိုပါနည်းလမ်း အား ဒေသတွင်းအခြေအနေ နှင့် ယှဉ်ကာ ဖြည့်တင်သွား မည်ဖြစ်သည်။ ပန်းတိုင်တစ်ခု အနေဖြင့် ခိုင်မာသော အတွေ့ အကြုံရလဒ်များအရ ဒေသ တွင်း သက်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်သူအများအပြားပါဝင်သည့် ပလက်ဖောင်းတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။ ဤသို့ဖြင့် ရေသယံဇာတ စီမံခန့်ခွဲမှုသည် အစိုးရများ၊ ပုဂ္ဂလိကနှင့် အရပ်ဖက် အဖွဲ့ အစည်းများအကြား တိကျ ခိုင်မာသော ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် ထိရောက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံမှုများဆောင်ရွက်နိုင်ရန် အထူးသဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ရေထုညစ်ညမ်း မှုအား လျော့ချခြင်း၊ ရေအလိုအလောက် ရရှိမှုနှင့် ဂေဟစနစ်တို့အား ထိန်းသိမ်း စောင့်ရှောက်စေနိုင်ရန်အတွက် ထိန်းညှိနိုင် သည့် ပလက်ဖောင်းတစ်ခုအနေဖြင့် ထောက်ပံ့ နိုင်မည်ဖြစ်သည်။

အရေးအလစ်

ဤစီမံခန့်ခွဲမှု၏ မျှော်မှန်းထားသည့် အကျိုး ရလဒ်မှာ ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ သဘာဝပတ်ဝန်းကျင်အား အရေးတိုက်သော ရင်းနှီးမြှုပ်နှံမှုများနှင့် ရေရရှိသည့်ရင်းနှီးမြှုပ်နှံမှု ကုန်ထုတ်လုပ်မှုတို့ဖြစ်သည်။ နိုင်ငံ ၅ နိုင်ငံရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ချိတ်ဆက်မှုနှင့်အတူ ၂၀၂၁ ခုနှစ်တွင် ပြီးပြည့်ရန် မျှော်မှန်းသည့် အကျိုးရလဒ်များမှာ

၁။ မြစ်ချောင်းများနှင့် ရေသယံဇာတများအား ကောင်းမွန်စွာ စီမံမှု အုပ်ချုပ်မှုကဏ္ဍတွင် ပုဂ္ဂလိက လုပ်ငန်းများ အထူးသဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်သူများအား ပါဝင်ဆောင်ရွက်စေနိုင်မည့် ဒေသတွင်း ယန္တရား တစ်ခု ဖြစ်ပေါ်လာစေရန်။

၂။ ရည်မှန်းထားသည့် နှစ်နိုင်ငံအတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ရေအရည်အသွေး၊ စွမ်းအင် လုံလောက်မှု တို့ကို တိုးတက်ကောင်းမွန်စေကာ ရေထုညစ်ညမ်းစေသည့်စွန့်ထုတ်မှုများ ကို လျော့ချနိုင်မည့် နည်းလမ်းများနှင့် နည်းပညာတို့ကို အသုံးပြုနေစေရန်။

၃။ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေသည့် ရေအသုံးချမှု၊ စွန့်ပစ်ရေစီမံခန့်ခွဲမှု နှင့် စွမ်းအင်စီမံခန့်ခွဲမှု တို့တွင် ရင်းနှီးမြှုပ်နှံမှုများအား ထောက်ပံ့သော အစိမ်းရောင် ဘဏ္ဍာရေး ချေးငွေကဏ္ဍ ပိုမိုတိုးမြှင့်လာနိုင်စေရန်။

၄။ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၊ လူမှု အကျိုးပြုလုပ်ငန်းများနှင့် အများအကျိုးသယံပိုး နေသူများ အနေဖြင့် နိုင်ငံဆိုင်ရာ ပေါ်လစီ၊ ဥပဒေပြုရေး တို့ကို ကောင်းမွန် စေပြီး အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၏ သဘာ ဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု အား စဉ်ဆက်မပြတ် ပြုလုပ် နိုင်သည့် အခြေအနေ ဖြစ်စေရေး တိုက်တွန်းလုပ်ဆောင်နိုင်ရန်။

မြှောက်ပုံမြေပုံအစီအစဉ်

ရေသယံဇာတ စီမံခန့်ခွဲမှုကို တိုးတက်စေခြင်းသည် အထူးသဖြင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုပါဝင်လာစေကာ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စွမ်းဆောင်ရည်နှင့် ရေရရှိသည့်ရင်းနှီးမြှုပ်နှံမှု ရှိစေရေးအား တိုးတက်စေရေး လုပ်ငန်းဆောင်ရွက်ရန် ရည်ရွယ်သည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများသည် ရေသယံဇာတနှင့် သက်ဆိုင်သော အန္တရာယ်များ အကြောင်းနားလည်လာခြင်း၊ ရေရရှိသည့်အကျိုးရလဒ် ဖြစ်စေမည့် ရေသယံဇာတ သုံးစွဲခြင်း နည်းလမ်းကောင်းများအား ရှာဖွေလာခြင်းနှင့် ရေသယံဇာတ စီမံအုပ်ချုပ်မှုတွင် ပါဝင်ခြင်းဖြင့် ရေသယံဇာတ ထိခိုက်ပျက်စီးမှုမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအား ကာကွယ်နိုင်မည့် နည်းလမ်း များကို စုပေါင်းအဖြေရှာ နိုင်မည်ဖြစ်သည်။

ဤအစီအစဉ်သည် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် အခြားသော သက်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေသူ များအား “ရေသယံဇာတဆိုင်ရာ အသိပညာဖြည့်တင်ခြင်း” မှသည် “ကောင်းမွန်သော စီမံခန့်ခွဲမှု မရှိပါကဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်နှင့် အကျိုးသက်ရောက်မှုများအား သိရှိနားလည်ခြင်း”၊ “ကောင်းမွန်သောရေစီမံခန့်ခွဲမှုအသုံးချမှုနှင့် ညစ်ညမ်းမှု လျော့ချခြင်းတို့အား ဆောင်ရွက်မှုပြုလာခြင်း”၊ “မြစ်ဝှမ်း အဆင့်မှ နိုင်ငံအဆင့်ထိ အားလုံးပူးပေါင်း ပါဝင်ဆောင် ရွက်ခြင်း” နှင့် “ အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဖက် အဖွဲ့ အစည်းများ အားလုံးပါဝင်ကာ ဒေသတွင်း ရေသယံဇာတ စီမံအုပ်ချုပ်မှုတွင် ပူးပေါင်း ဆောင်ရွက်ခြင်း ” အဆင့်များ အတိုင်း ဦးဆောင်ဦးရွက် ပြုသွားမည်ဖြစ်သည် (ပုံ - ၁)။

အမျိုးသမီး များသည် စီးပွားရေး လုပ်ငန်းနှင့် လူမှု အ သိုင်းအဝန်းတွင် အရေးပါ သော အခန်းကဏ္ဍမှ ပါဝင် လာနိုင်စေမည်ဖြစ်သည်။ ဤအစီအစဉ်သည် အသေး စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအနေ ဖြင့် အပြောင်းအလဲများ လုပ်ဆောင်ရန်နှင့် အစိမ်းရောင် ဘဏ္ဍာရေး ယန္တရားတို့အား လက်လှမ်းမီရန် နည်းပညာ အထောက် အပံ့များပေးသွားမည်ဖြစ်သည်။

